



ကြက်ခြေနီလစဉ်သတင်းစာစောင်

၂၀၁၉ ခုနှစ် မတ်လ



(၂၂) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူပွဲ ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၀၁

အသင်း၏ (၂၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၀၆ နာရီတွင် နေပြည်တော် ဇေယျသီရိမြို့နယ်၊ ဘဒ္ဒမ္မဝေပုလ္လ ဗရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်သာသနာဓဇ ဓမ္မာစရိယ ဝိနယဝိဇ္ဇာ၊ ဒီဃနိကာယဝိဇ္ဇာ၊ မဇ္ဈိမနိကာယဝိဇ္ဇာ ဘဒ္ဒန္တစာရိတ္တ အမှူးပြုသော သံဃာတော်များအား နေပြည်တော်ရှိ အသင်းဌာနချုပ် ခန်းမဆောင်၌ ကျင်းပလှူဒါန်းခဲ့ပါသည်။

စာမျက်နှာ (၅) သို့

ဘောလုံးအားကစား အခြေပြု လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် လူငယ်နှီးနှောဖလှယ်ပွဲပြုလုပ်

ဘားအံ၊ ဖေဖော်ဝါရီ ၉

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် နယူးဆောက်စ်ဝေး တက္ကသိုလ်Football United တို့ ပူးပေါင်း အကောင်အထည်ဖော်သည့် ဘောလုံးအားကစား အခြေပြု လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် လူငယ်နှီးနှောဖလှယ်ပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၀၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ တော်ဝင်ရတနာ ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူ၊ ကရင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဦးဌေးနောင်နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ Football United (University of New South Wales) မှ Dr.Anne Bude-Birouste နှင့် ဒေါက်တာဦးထွန်းအောင်ရွှေ၊ ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ/မြို့နယ်/တက္ကသိုလ်ကြက်ခြေနီအသင်းခွဲများမှ ဥက္ကဋ္ဌများ၊ အမှုဆောင်အဖွဲ့ဝင်များ၊ လူငယ်ရေးရာကော်မတီဝင်များ၊ လူငယ်ကိုယ်စားလှယ်များ၊ ကြက်ခြေနီစေတနာ့လုပ်အားရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင်ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌကကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အသင်းဥက္ကဋ္ဌက အားကစားအခြေပြုလူငယ်ဖွံ့ဖြိုးတိုးတက်ရေးလူငယ် နှီးနှောဖလှယ်ပွဲဆိုင်ရာ ကိစ္စရပ်များကို မိတ်ဆက်တင်ပြခဲ့ပါသည်။ ဆက်လက်ပြီး Football United တည်ထောင်သူ Dr Anne Bunde-Birouste (University of New South Wales) မှ Sport for Social Change Movement (ဘောလုံးအားကစား အခြေပြု လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်) ဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဘားအံတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာ ဒေါ်သန်းသန်းမြင့် က နိဂုံးချုပ်နှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ကာ အမှတ်တရ စုပေါင်း ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

လူငယ်နှီးနှောဖလှယ်ပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ပြီး တက္ကသိုလ်ကြက်ခြေနီအသင်းခွဲများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေး၊ တက္ကသိုလ်ကြက်ခြေနီအသင်းဝင်လူငယ်များ၏ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှုအရည်အသွေးများ ပိုမိုတိုးတက်စေရေးလုပ်ငန်းများကို ဘောလုံးအားကစား အခြေပြုစီမံချက်များဖြင့် တက္ကသိုလ်ကြက်ခြေနီအသင်းခွဲများတွင် ဆောင်ရွက်နေခြင်းအား အရှိန်မြှင့်တင်နိုင်ရန် အတွက်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် နိုင်ငံအဆင့်၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့် လူငယ်ကော်မတီများ ပါဝင်ရေးဆွဲနေသည့် လူငယ်မဟာဗျူဟာတွင် ဘောလုံးအားကစား အခြေပြု လူငယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆိုင်ရာ အထည့်သွင်းနိုင်ရေး နည်းလမ်းများ ရှာဖွေနိုင်ရန်အတွက် ဖြစ်ပါသည်။

ဦးအောင်မြင့်စိုး



ခွဲခြားမှုမရှိခြင်း





နေရပ်ပြန်လာသူများအား ကြက်ခြေနီက လူမှုကဏ္ဍကပစ္စည်းများပေးအပ်

မယ်စွဲ၊ ဖေဖော်ဝါရီ ၂၁

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည် စခန်းများမှ မိမိဆန္ဒ အလျောက် နေရပ်ပြန်လာကြသည့် အိမ်ထောင်စု (၁၅) စုမှ လူဦးရေ (၅၉) ဦးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက တစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်းများ၊ အမျိုးသမီးကျန်းမာရေးသုံးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများကို ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်သော စေတနာ့လုပ်အားရှင်တို့က ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စွဲမြို့နယ် ဘီပီ(၁၃)ဂိတ် ကြိုဆိုရေးစခန်းတွင် သွားရောက်ပေးအပ်ခဲ့ပါသည်။

ဦးအောင်မြင့်ဦး

Goodwill Ambassador အားလက်ခံတွေ့ဆုံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် Unbroken Journey Completely Without Flying အစီအစဉ်ဖြင့် ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၁၉၁ နိုင်ငံမှ အမျိုးသားကြက်ခြေနီအသင်းများသို့ သွားရောက် လေ့လာလျက်ရှိသည့် ဒိန်းမတ် ကြက်ခြေနီအသင်းမှ Goodwill Ambassador ဖြစ်သူ Mr.Torbjørn C.pedersen အား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ရန်ကုန်(ရုံးခွဲ) ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

Mr.Torbjørn C.pedersen သည် ၂၀၁၃ ခုနှစ်မှ စတင်ပြီး ကမ္ဘာတဝန်းရှိ အမျိုးသားကြက်ခြေနီ အသင်းများသို့ လေယာဉ်ခရီးစဉ်ကို လုံးဝအသုံးမပြုဘဲ ကုန်လမ်း/ရေလမ်းကြောင်းများဖြင့် ခရီးစဉ်မပြတ်သွား ရောက်ခဲ့ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၁၇၂ နိုင်ငံမြောက် တွေ့ဆုံခဲ့သည့် အမျိုးသားအသင်း ဖြစ်ပါသည်။ ဆက်လက်ပြီး ကျန်ရှိသော ၁၉ နိုင်ငံရှိ အမျိုးသားကြက်ခြေနီအသင်းများသို့ သွားရောက် လေ့လာရန် ၂၀၂၀ ခုနှစ်ထိ ကြာမြင့်မည် ဖြစ်ပြီး ၎င်း၏ ခရီးစဉ် ပြီးဆုံးမှသာ နေအိမ်သို့ ပြန်လည်ရောက်ရှိမည် ဖြစ်ပါသည်။

တွေ့ဆုံပွဲတွင် အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူ၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာဒေါ်အမယာမော်နိုင်၊ ဒုတိယအထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဦးတင်ထွန်းအောင်နှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းမှ Ms. Nuria Beneitez (Country Coordinator) တို့ တက်ရောက်ခဲ့ကြပါသည်။

ဦးအောင်မြင့်ဦး

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ထူးခြားသည့် ဝိသေသများ

- ၁။ နိုင်ငံတော်က ဥပဒေပြဌာန်း ဖွဲ့စည်းပေးထားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အပြင် နိုင်ငံတကာကလည်း အသိအမှတ်ပြုထားသည့် လူမှုကဏ္ဍအဖွဲ့အစည်း (Humanitarian Organization) ဖြစ်ခြင်း၊
- ၂။ စေတနာ့လုပ်အားရှင်များနှင့် ပေါင်းစည်း ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ဖြစ်ခြင်း၊
- ၃။ တစ်နိုင်ငံလုံးအနှံ့ ရပ်ကွက်/ကျေးရွာအဆင့်ထိ ဖွဲ့စည်းထားခြင်း ကြောင့် ပြည်သူအတွင်း စိမ့်ဝင်ပျံ့နှံ့မှုရှိခြင်း၊
- ၄။ အခြားသော အမျိုးသားကြက်ခြေနီနှင့် လခြမ်းနီအသင်းများ နည်းတူ နိုင်ငံ၏ လူမှုကဏ္ဍလုပ်ငန်းများတွင် အရန်အင်အားအဖြစ် ဆောင်ရွက် လျက်ရှိခြင်း၊
- ၅။ ဆိုဗာရီနို စစ်မြေပြင်မှ စတင်ပေါက်ဖွားပြီး ယနေ့ထက်တိုင် ကမ္ဘာတစ်ဝန်း တွင် ဆန့်ကျင်ဘက် အဖွဲ့အစည်းများအကြား နှစ်ဖက်စလုံး၏ လက်ခံ ယုံကြည်မှုကို ရရှိခြင်း၊
- ၆။ စေတနာ့လုပ်အားရှင်များအားတပ်ဖွဲ့အသွင်ဖြင့်ကျစ်ကျစ်လစ်လစ်ဖွဲ့စည်း ထားခြင်းကြောင့် တာဝန်ပေးအပ်မှု၊ အမိန့်နာခံမှုနှင့် စည်းကမ်း ရှိသမျှ အပိုင်းတွင် ပိုမိုကောင်းမွန်ခြင်း၊
- ၇။ လူငယ် အများပါဝင်လျက် အရည်အသွေး တိုးမြှင့်ထားပြီး အချိန်အခါမရွေး တက်ကြွစွာပါဝင် ဆောင်ရွက်ကြစေဖို့ အစဉ်အမြဲ လေ့ကျင့် ပျိုးထောင် ပေးခြင်း၊
- ၈။ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထင်သာမြင်သာရှိမှုနှင့် တာဝန်ယူ ဆောင်ရွက်မှု တို့ကြောင့် အလှူရှင်များမှ ယုံကြည်ကိုးစားမှုရှိခြင်း၊
- ၉။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ နှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း အပြင် ကမ္ဘာတစ်ဝန်းရှိ အခြား အမျိုးသား ကြက်ခြေနီနှင့် လခြမ်းနီအသင်းများနှင့် စဉ်ဆက်မပြတ်ပူးပေါင်း ဆောင်ရွက်လျက်ရှိခြင်း၊



“ထိခိုက်အန္တရာယ်ကင်းဝေးဖို့ လမ်းစည်းကမ်းကိုလိုက်နာဖို့ ”



မော်တော်ယာဉ်တိမ်းမှောက်လူနာများအား ကြက်ခြေနီက ရှေးဦးပြုစုပေး

သထုံ၊ ဖေဖော်ဝါရီ ၂၇

မြန်မာနိုင်ငံကြက်ခြေနီအသင်း သထုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင် (၇)ဦးသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည (၁၀:၂၀) အချိန်တွင် သထုံမြို့ အထွက် တံတားအမှတ် ၁/၁၄၅ အနီးတွင် မော်တော်ယာဉ် ၄ စီး မတော်တဆဖြစ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား ရှေးဦးပြုစုပေးခဲ့ကာ အချိန်မီဆေးဝါးကုသမှု ခံယူနိုင်ရန် မြို့နယ်ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပါသည်။

ဦးစိုင်းနိုင်ရဲ့



မော်တော်ယာဉ်တိမ်းမှောက်လူနာ ၄ ဦးအား ရှေးဦးပြုစုပေး

အင်္ဂပူ၊ ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံကြက်ခြေနီအသင်း အင်္ဂပူမြို့နယ်ကြက်ခြေနီအသင်းခွဲ၊ ထူးကြီးမြို့ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကြံခင်းမြို့နယ် စပါးအိုးရွာ မှ မြန်အောင်မြို့နယ် သပြေကုန်း ကျေးရွာသို့သွားသောကားသည် ထူးကြီး - ရွှေကျင်ကားလမ်းမပေါ်ရှိ တစ်တံတူး ကွင်းဖောက်ချောင်းတံတားပေါ်မှတံတားကျိုးကာ မော်တော်ယာဉ်တိမ်းမှောက်မှု ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးအား ရှေးဦးပြုစုပေးခဲ့ကာ အချိန်မီ ဆေးဝါး ကုသမှု ခံယူနိုင်ရန် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ဦးထင်အောင်

ကြက်ခြေနီက တိုက်ပွဲရှောင်ပြည်သူများအတွက် လူမှုကရုဏာအကူအညီများနှင့်ပစ္စည်းများပေးအပ်

သီပေါ၊ ဖေဖော်ဝါရီ ၂၅

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲသည် ရှမ်းပြည် နယ် (မြောက်ပိုင်း) သီပေါမြို့နယ်၊ မန်လီကျေးရွာ ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ စုစုပေါင်း (၇၆၀) ဦးအတွက် လိုအပ်သော ပစ္စည်းများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် သွားရောက်ပေးအပ်ခဲ့ကြပါသည်။



ကူညီပစ္စည်းများအဖြစ် စောင်၊ ခြင်ထောင်၊ တစ်ကိုယ်ရည်သုံးပစ္စည်း၊ အမျိုးသမီး ကျန်းမာရေးသုံးပစ္စည်းများ၊ မွေးကင်းစကလေးငယ်သုံးပစ္စည်းများ၊ ကိုယ်ဝန်ဆောင်သုံးပစ္စည်း နှင့် အခြားလိုအပ်သည်များကို စေတနာလုပ်အားရှင်တို့က သွားရောက်ကူညီပေးအပ်ခဲ့ကြ ပါသည်။ ထို့အပြင် ယင်လုံအိမ်သာနှစ်ခန်းတွဲ နှစ်လုံးအား တပ်ဆင်ပေးခဲ့ပြီး ယင်လုံအိမ်သာ စနစ်တကျအသုံးပြုခြင်း အသိပညာများကို လက်တွေ့သင်ကြား ပို့ချပေးခဲ့ကြပါသည်။

ဦးစိုင်းဇော်ဝင်း

တိုက်ပွဲရှောင်ပြည်သူများအတွက် ကြက်ခြေနီက လူမှုကရုဏာပစ္စည်းများပေးအပ်

ဘူးသီးတောင်၊ ဖေဖော်ဝါရီ ၄

ကြက်ခြေနီလူ့ရှားမှုအနေဖြင့်တိုက်ပွဲရှောင်ကျေးရွာများဖြစ်သော ဘူးသီးတောင် မြို့နယ်၊ သဖန်းကျေးရွာ၊ ငါးပုကန်ကျေးရွာ၊ ငါးဖရုံကျေးရွာတို့မှအိမ်ထောင်စု (၁၁၈)စုတို့အတွက် ခြင်ထောင်၊ စောင်၊ ကျားဝတ်လုံချည်၊ မဝတ်လုံချည်၊ အနွေးထည်၊ မိသားစုသုံးပစ္စည်းများ၊ အမျိုး သမီးကျန်းမာရေးသုံးပစ္စည်းများ၊ ဖျာ၊ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ အာဟာရမျှန်နှင့် သောက်ရေပုံးတို့အား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တောင်ပဏကျေးရွာမှ တဆင့် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ဦးလူဇော်



“ လူတိုင်းအတွက် အမြဲကူညီ၊ နေရာတိုင်းမှာ ကြက်ခြေနီ ”

စီမံချက်လုပ်ငန်းများဆိုင်ရာ စီမံခန့်ခွဲမှု (Project Cycle Management) အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ စီမံချက်လုပ်ငန်းများဆိုင်ရာ စီမံခန့်ခွဲမှု (Project Cycle Management) အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဌာနချုပ်၊ စုဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူက အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၆ ရက်နေ့ထိ ၃ ရက်တာ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲသို့ အသင်းမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ မန်နေဂျာများ၊ ဒုတိယ မန်နေဂျာများနှင့် စီမံကိန်းညှိနှိုင်းရေးမှူးများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း ၅၀ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ဒေါ်ဆွေဆွေစိုးနိုင်



ကျိုင်းလပ်မြို့နယ် ကြက်ခြေနီအသင်းခွဲငယ်ရုံးမြေနေရာ လှူဒါန်းခြင်းနှင့် အသင်းအဆိုပြုလွှာပေးအပ်

ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၂၅

မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျိုင်းလပ်မြို့နယ် ကြက်ခြေနီအသင်းခွဲငယ်ရုံးနေရာအတွက် မြေကွက် (၁၀၄၀ x ၈၀) လှူဒါန်းခြင်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ဖူလိုင်ဟိုတယ်၌ ကျင်းပသော မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ပူးပေါင်းဖွင့်လှစ်သည့် ကြက်ခြေနီအသိပညာပြန့်ပွားရေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ပေးအပ် လှူဒါန်းခဲ့ပါသည်။



အခမ်းအနားတွင် တာချီလိတ်မြို့နယ် ကျိုင်းလပ်မြို့ကြက်ခြေနီတပ်ခွဲမှူး ဦးသန်းစိန်မှ ကျိုင်းလပ်မြို့ကြက်ခြေနီအသင်းခွဲငယ်ရုံးဖွင့်လှစ်နိုင်ရန်အတွက် မြေနေရာလှူဒါန်းခဲ့ရာ အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူမှ အသင်းကိုယ်စားလှယ်ခံခဲ့ပါသည်။ ဆက်လက်ပြီး အခမ်းအနားအစီအစဉ်အရ ကြက်ခြေနီအသင်းဝင်အဆိုပြုလွှာများအား ကျိုင်းတုံမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးစိုင်းလှဆုမှ အသင်း ဥက္ကဋ္ဌထံလွှဲပြောင်း ပေးအပ်ခဲ့ပါသည်။

အသင်းခွဲငယ်ရုံးဆောက်လုပ်ပြီးစီးပါက ဒေသဖွံ့ဖြိုးရေးအပြင် လူမှုကဏ္ဍလုပ်ငန်းများဖြစ်သည့် ကျန်းမာရေးမြှင့်တင်ခြင်း၊ ရာသီဥတု ပြောင်းလဲခြင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲခြင်း၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေး၊ စေတနာ သွေးသန့်သွေးလှူရှင်လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး၊ လူငယ်များပါဝင်ရေး၊ မြို့နယ်အသင်းခွဲများနှင့် စေတနာ့လုပ်အားရှင်များဖွံ့ဖြိုးတိုးတက်ရေး၊ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်ရေးနှင့်အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းများမှတစ်ဆင့် ရပ်ရွာလူထုကို ဘေးဒဏ်ကြုံကြုံခံနိုင်စွမ်း မြှင့်တင်ရေး စသည့်တို့ကို ပိုမိုဆောင်ရွက် နိုင်စေမည် ဖြစ်ပါသည်။

ဒေါ်တိုးတိုးအေး

ကြက်ခြေနီက တိုက်ပွဲရှောင်ပြည်သူများအတွက် လူမှုကဏ္ဍအကူအညီများပေးအပ်

ကျောက်မဲ၊ ဖေဖော်ဝါရီ ၁၅

မြန်မာနိုင်ငံကြက်ခြေနီအသင်းကျောက်မဲမြို့နယ် ကြက်ခြေနီအသင်းခွဲသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ရွှေကျင်ကျောင်း၊ နမ့်စစ်လင်း



ဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာ သဘောတူညီချက် အကြံပြုညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းတို့ ဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ သဘောတူညီချက် အကြံပြုညှိနှိုင်းအစည်းအဝေး (Pre-disaster Agreement Meeting) ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Park Royal Hotel အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ အထွေထွေအတွင်းရေးမှူးဦးခင်မောင်လှ၊ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင်း၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံအတွင်း ဖြစ်နိုင်ချေများသော ဘေးအန္တရာယ်များ (ရေကြီး/ ရေလျှံခြင်း၊ ငလျင်၊ ဆိုင်ကလုန်း စသည့်)တွင် ကြက်ခြေနီအနေဖြင့် လူမှုကဏ္ဍလုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်စေရန်၊ စွမ်းဆောင်ရည်များကို ပိုမိုမြှင့်တင်ရန်နှင့် အခြားလိုအပ်သည်များကို ဆွေးနွေးခဲ့ကြပါသည်။

ဦးအောင်မြင့်စိုး



စာမျက်နှာ (၁) မှ အဆက်

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဆရာတော်အရှင် သူမြတ်များထံမှ (၅)ပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး အရှင်သူမြတ်များက ပရိတ်တရား တော်များ ရွတ်ဖတ်ခြင်းနှင့် ကထိန်အနုမောဒနာတရားတော်ကို ချီးမြှင့် ဟောကြားတော်မူခဲ့ ပါသည်။ ဆက်လက်ပြီး အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူနှင့် ဝန်ထမ်းမိသားစုများမှ ကထိန်အခြံအရံလှူဖွယ် ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရိတိဌတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရပ်သိမ်းခဲ့ပါသည်။

ဦးအောင်မြင့်စိုး

ရွှေခုံရင်း ဘောလုံးအားကစားအခြေပြု စည်းလုံးညီညွတ်ရေး လုပ်ငန်းဗဟိုဌာန ဖွင့်ပွဲကျင်းပ

ဘားအံ၊ ဖေဖော်ဝါရီ ၁၀

မြန်မာနိုင်ငံကြက်ခြေနီအသင်း ကရင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မ တီ၊ ဘားအံတက္ကသိုလ် ကြက်ခြေနီအသင်းခွဲနှင့် နယူဆောက်စ်ဝေးတက္ကသိုလ်တို့ ပူးပေါင်း အကောင်အထည်ဖော်သော ရွှေခုံရင်းဘောလုံး အားကစားအခြေပြု စည်းလုံးညီ ညွတ်ရေးလုပ်ငန်းဗဟိုဌာန ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၀) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် ဘားအံမြို့နယ် ဒုံရင်းတိုက်နယ် ကော့လှိုက်ကျေးရွာအုပ်စု ကော့ဒါမယ်ရွာတွင် ဖွင့်လှစ်ခဲ့ပါသည်။

အခမ်းအနားတွင် တောင်ကလေးဘုန်းတော်ကြီး ပညာရေးကျောင်းအုပ် ဆရာတော် ရှင်ဥက္ကမမှ အဖွင့်ဩဝါဒ စကားချီးမြှင့်ပြီး ရွှေခုံရင်း ဘောလုံးအားကစား အခြေပြုစည်းလုံး ညီညွတ်ရေးလုပ်ငန်းဗဟို (Football United Center) ဖြစ်ပေါ်လာပုံကို နယူဆောက်စ်ဝေး တက္ကသိုလ်မှ ဒေါက်တာ ဦးထွန်းအောင်ရွှေက ရင်းလင်းတင်ပြခဲ့ပြီး ရွှေခုံရင်းဘောလုံးအားကစားအခြေပြု စည်းလုံးညီညွတ်ရေးလုပ်ငန်းဗဟိုနှင့် ပတ်သက် သော ဆောက်လုပ်မှု မှတ်တမ်းများနှင့် စာရွက်စာတမ်းများကို ကရင်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဦးဌေးနောင်အား လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပြီး မြေအလှူရှင်နှင့် ဘားအံတက္ကသိုလ်မှ စေတနာလုပ်အားရှင် ဘောလုံးနည်းပြများကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကရင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ နယူဆောက်စ်ဝေးတက္ကသိုလ်မှတာဝန်ရှိသူများ မြန်မာနိုင်ငံကြက်ခြေနီ အသင်း အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဘားအံ တက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ အမှုဆောင်များ၊ ဘားအံကြက်ခြေနီအသင်းခွဲအမှု ဆောင် များ၊ တက္ကသိုလ်အသီးသီးမှ ဆရာ/မများနှင့်ကျောင်းသား/သူများနှင့် ကော့ဒါန်း မယ်ကျေးရွာမှ ရပ်မိ/ဖများတက်ရောက်ခဲ့ကြပါသည်။

ဦးခွန်စိုးထွန်း

ကျောင်း၊ အောင်ဆုပန်ကျောင်းသို့ရောက်ရှိလာသောတိုက်ပွဲရှောင် ကျေးရွာများဖြစ်သော (နားပုံ၊ နားပြိန်း၊ ကောင်းဟုန်း၊ လွယ်မွန်း၊ နားထွမ်၊ လွယ်ဆာ)များမှ အိမ်ထောင်စု (၃၂၆) စု အတွက် လိုအပ်သောပစ္စည်းများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် သွားရောက်ပေးအပ်ခဲ့ကြပါသည်။

ပစ္စည်းများအဖြစ် စောင် ၆၅၂ ထည် ၊ တစ်ကိုယ်ရည်သုံးပစ္စည်း ၂၅၄ ပုံ၊ အမျိုးသမီးကျန်းမာရေးသုံးပစ္စည်းများ ၄၀၀ ထုတ်၊ မွေးကင်းစကလေးငယ်သုံး ပစ္စည်းများ ၅၀ ထုတ်၊ ကိုယ်ဝန်ဆောင်သုံးပစ္စည်း ၁၅ ထုတ်နှင့် အခြားလိုအပ်သည် များကို စေတနာလုပ်အားရှင် ၂၀ ဦးတို့က သွားရောက် ကူညီပေးအပ် ခဲ့ကြပါသည်။

ဒေါ်သန္တာမိုး



ရေနစ်တဲ့ ကလေးငယ်အား အသက်ကယ်

ပန်းတနော်၊ ဖေဖော်ဝါရီ ၁၁

ရောဂတ်တိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ကျုံတိုင်းကြီးကျေးရွာတွင် ကလေးငယ်တစ်ဦး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ငါးစမ်းရင်း ရေနစ်ခဲ့ရာ ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးက ရှေးဦးပြုစုခြင်းဖြင့် အသက်ကယ်နိုင်ခဲ့ပါ သည်။

ရေချိုး၊ ငါးစမ်းနေတဲ့ ကလေးငယ်လေးဦးထဲမှ တစ်ဦးမှာ ရေအောက်ပိုင်း ရှိ သဲကျင်းထဲပြုတ်ကျ ရေနစ်ခဲ့ရာ ရေနစ်သူ အဖော်တွေရဲ့ အော်ဟစ်အကူအညီ တောင်းခံခြင်းကြောင့် ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးက အရေးပေါ် သွားရောက် ကူညီ ကယ်ဆယ်ခြင်း၊ ရှေးဦးပြုစုခြင်း၊ အသက်ရှူအားကူနည်းဖြင့် ကူညီခွင့်ရရှိခဲ့တာ ကြောင့် ရေနစ်သူ အသက်ရှင်သန်ခွင့်ရရှိခြင်းဖြစ်တယ်လို့ဒေသခံတစ်ဦးကပြော ပြခဲ့ပါသည်။

ကိုးနစ်အရွယ်ရေနစ်သူ “မောင်ကလယ်ကြောင်” မှာ ကိုယ်ပူ/နေမ ကောင်းဖြစ်နေသည်မှလွဲပြီး စိုရိမ်ရခြင်းမရှိကြောင်း ရှေးဦးပြုစုခြင်းဖြင့် အသက် ကယ် အကူအညီပေးခဲ့သူ ပန်းတနော်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ခွဲမှူး ဦးမျိုးညွန့်က ပြောကြားခဲ့ပါသည်။

မောင်ချစ်ဦး(ပန်းတနော်)



စာမျက်နှာ (၆) မှ အဆက်

ဟောပြောပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယအထွေထွေ အတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင်း၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေး မှူးများနှင့်ဌာနအသီးသီးမှ ဝန်ထမ်းများစုစုပေါင်း ၅၅ဦး တက်ရောက်ခဲ့ကြပါသည်။

ဟောပြောပွဲတွင်မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ကျန်းမာရေးဌာနမှဒုတိ ယညွှန်ကြားရေးမှူးဒေါက်တာဦးနေထက်လင်းကရင်သားကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာဟောင်းအိမ် ကင်ဆာနှင့် ခံတွင်းကင်ဆာ ရောဂါအကြောင်းသိကောင်းစရာကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက မေးမြန်းသည်များကို ပြန်လည်ဖြေကြားခဲ့ပါ သည်။

ဒေါ်ဆွေဆွေစိုးနိုင်

သန်လျင်မြို့ သမဝါယမတက္ကသိုလ်တွင် အခြေခံရှေးဦးပြုစုခြင်း သင်တန်းနှင့် သာမန်ရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲ ကျင်းပ

သန်လျင်၊ ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံကြက်ခြေနီအသင်း သမဝါယမတက္ကသိုလ်(သန်လျင်) ကြက်ခြေနီအသင်းခွဲမှ ဦးစီးကျင်းပသော အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် (၆)နှင့် သာမန်ရှေးဦးပြုစုခြင်း သင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၀၅ ရက်နေ့တွင် သမဝါယမတက္ကသိုလ် (သန်လျင်) ဥက္ကဋ္ဌရဆောင်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် သမဝါယမတက္ကသိုလ် (သန်လျင်) ဒုတိယ ပါမောက္ခချုပ် (စီမံ) ဦးတင်သိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရန်ကုန်တောင်ပိုင်းခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဦးစီးမှူး တတိယတန်း(လေ့ကျင့်) ဦးထွဋ်ထွဋ်ဝင်းနှင့် တာဝန်ရှိသူများမှ သင်တန်းဆင်း ကျောင်းသား/သူများအား သင်တန်းဆင်း အောင်လက်မှတ်နှင့် ထူးချွန်ဆုများကို ဂုဏ်ပြု ချီးမြှင့်ခဲ့ကြပါသည်။

ဆက်လက်ပြီး သမဝါယမတက္ကသိုလ် (သန်လျင်) ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဒေါ်ချိုချိုအောင်က ကျေးဇူးတင်စကား ပြော ကြားခဲ့ပါသည်။ ထို့နောက် အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် (၆) နှင့် သာမန် ရှေးဦးပြုစုခြင်း သင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်း သင်တန်းသား/သူများ ကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ အမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီးအခမ်းအနားကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

ဒေါ်ချိုချိုအောင်



Nordic House အခမ်းအနားတွင်ပါဝင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်းပေါ်ရှိ Nordic House (နေဝေး၊ ဖင်လန်၊ ဆွီဒင်နှင့် ဒိန်းမတ်) ၌ ကျင်းပသော Nordic Day အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကြက်ခြေနီလူမှုကရုဏာ လုပ်ငန်းများ၊ ကူညီပံ့ပိုးရေး ပစ္စည်းများနှင့် စာအုပ်စာတမ်းများကို ခင်းကျင်းပြသခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များအား ကြက်ခြေနီလှုပ်ရှားမှုများအကြောင်း သိကောင်းစရာများကို ရှင်းလင်း ပြောကြားခဲ့ ပါသည်။

ဦးအောင်မြင့်စိုး



ရခိုင်ပြည်နယ်သို့ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုကရုဏာလုပ်ငန်းများ သွားရောက် ဆောင်ရွက်မည့် ကြက်ခြေနီစေတနာ့လုပ်အားရှင်များအား တွေ့ဆုံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၀၇

ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်မည့် ပဲခူးတိုင်း ဒေသကြီးမှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များအား အသင်းအမှုဆောင်အဖွဲ့ဝင် များမှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း (ရန်ကုန်ရုံးခွဲ)ရှိ သင်တန်းခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲ အခမ်းအနားသို့ အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လှ၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာဒေါ်အယ်ယာမော်နိုင်၊ ဒုတိယအထွေထွေ အတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင်းနှင့် တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာ့လုပ်အားရှင် (၂၂) ဦး တက်ရောက် ခဲ့ကြသည်။

၎င်းတွေ့ဆုံပွဲတွင်အထွေထွေအတွင်းရေးမှူးဦးခင်မောင်လှကအမှာစကား ပြောကြားခဲ့ရာ “ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်မည့်ကြက်ခြေနီစေတနာ့လုပ်အားရှင်များသည်အသင်းမှပြဌာန်းထားသည့် ကြက်ခြေနီတပ်ဖွဲ့ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ကြရန်” စသည်ဖြင့် လိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့သည်။ ထို့နောက် ကြက်ခြေနီစေတနာ လုပ်အားရှင်များအတွက် အသုံးအဆောင် ပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။

ဦးအောင်မြင့်စိုး

ကင်ဆာရောဂါအကြောင်းသိကောင်းစရာ ဟောပြောပွဲ ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကင်ဆာ ရောဂါအထိမ်းအမှတ်နေ့အဖြစ် ကင်ဆာရောဂါအကြောင်းသိကောင်းစရာ ဟောပြောပွဲ ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၁၀း၀၀ အချိန်က ရန်ကုန်မြို့ရှိ မြန်မာ နိုင်ငံကြက်ခြေနီအသင်းရန်ကုန်ရုံးခွဲသင်တန်းခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

စာမျက်နှာ (၅) သို့



ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၁

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် "ရာသီဥတုပြောင်းလဲမှု မမေ့မလျော့ သတိပြု" ခေါင်းစဉ်ဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပေး လှုံ့ဆော်မှုများကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ဆောင်ရွက်လျက်ရှိရာ "ရာသီဥတု ပြောင်းလဲခြင်းနှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲခြင်း" အသိပညာပေး ဟောပြောပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဌာနချုပ် စုဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ဟောပြောပွဲသို့ အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူ၊ အချိန်ပြည့် အလုပ်အမှုဆောင်ဦးကင်ဘိုင်း၊ ဒုတိယအထွေထွေအတွင်းရေးမှူးများနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်းက "ရာသီဥတုပြောင်းလဲခြင်းနှင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်း" ခေါင်းစဉ် ဖြင့် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက် များကို ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးအောင်မြင့်စိုး



ကင်ဆာရောဂါအကြောင်း သိကောင်းစရာဟောပြောပွဲ ပြုလုပ်

ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၀၄

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကင်ဆာ ရောဂါအထိမ်းအမှတ်နေ့အဖြစ် ကင်ဆာရောဂါအကြောင်းသိကောင်းစရာ ဟောပြောပွဲ ကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ကျိုင်းတုံခရိုင် ကြက် ခြေနီကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကျိုင်းတုံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

ဟောပြောပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းထိုက်နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ကြက်ခြေနီစေတနာ့လုပ်အားရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစု ပေါင်း ၂၃ ဦး တက်ရောက်ခဲ့ကြပါသည်။

ဟောပြောပွဲတွင် ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အူမကြီးကင် ဆာ၊ အစာဟောင်းအိမ်ကင်ဆာနှင့် ခံတွင်းကင်ဆာရောဂါအကြောင်းသိကောင်းစရာ များကို ဆွေးနွေးခဲ့ကြပါသည်။

ဦးတင်အောင်



ကင်ဆာရောဂါအကြောင်းသိကောင်းစရာ ဟောပြောပွဲ ပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၄

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကင်ဆာ ရောဂါအထိမ်းအမှတ်နေ့အဖြစ် ကင်ဆာရောဂါအကြောင်းသိကောင်းစရာဟောပြောပွဲ ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့လည် ၂:၀၀ အချိန်က နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

ဟောပြောပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာန ညွှန်ကြား ရေးမှူး ဒေါက်တာဒေါ်သီတာကြူ၊ စီမံရေးရာဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဦးသိန်းဌေး၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်လင်းလင်းသက်နှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ ဌာနအသီးသီးမှဝန်ထမ်းများ စုစုပေါင်း ၈၄ ဦး တက်ရောက်ခဲ့ကြပါသည်။

ဟောပြောပွဲတွင် ကျန်းမာရေးဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာဒေါ်သီတာ ကြူက ရင်သား ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာဟောင်းအိမ် ကင်ဆာနှင့် ခံတွင်းကင်ဆာရောဂါအကြောင်းသိကောင်းစရာကို ဆွေးနွေးခဲ့ပြီး တက် ရောက်လာသူများက မေးမြန်းသည်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။

ဒေါ်တိုးတိုးအေး



မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်

ရာဇသင်္ဂဟလမ်းမကြီး၊ ဒဂုံ၊ ကုန်းသီးရိပ်မြို့နယ်၊ နေပြည်တော်။

ဖုန်း - (+၉၅) ၀၆၅ ၃၄၁၉၀၄၁၊ ၃၄၁၉၀၄၆။

ဖက်စ် - (+၉၅) ၀၆၅ ၃၄၁၉၀၃၆။

ရန်ကုန်ရုံးခွဲ

၄၂၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - (+၉၅) ၀၁ ၃၉၂၀၂၈၊ ၃၉၂၀၂၉၊ ၃၉၂၀၃၀။

ဖက်စ် - (+၉၅) ၀၁ ၃၈၃၆၈၃


အီးမေးလ် - khinmaunghla@redcross.org.mm

website : www.redcross.org.mm

facebook : www.facebook/info.mrcs

"သင့်သွေးဖြင့် အသက်ကယ်ပါ"


သတင်း ဓါတ်ပုံအခန်းကဏ္ဍ
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကမ္ဘာ့ကင်ဆာရောဂါနေ့ အထိမ်းအမှတ်
ကျွန်ုပ်တို့သည် / ကျွန်ုပ်တို့က လှုပ်ရှားမှု




မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ရွှေရောင်နင်းဆီ ကင်ဆာရောဂါနေ့ရက်ကို ပူးပေါင်းဆောင်ရွက်သည်။



မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ရွှေရောင်နင်းဆီ ကင်ဆာရောဂါနေ့ရက်ကို ပူးပေါင်းဆောင်ရွက်သည်။



မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ရွှေရောင်နင်းဆီ ကင်ဆာရောဂါနေ့ရက်ကို ပူးပေါင်းဆောင်ရွက်သည်။




မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ရွှေရောင်နင်းဆီ ကင်ဆာရောဂါနေ့ရက်ကို ပူးပေါင်းဆောင်ရွက်သည်။



မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ရွှေရောင်နင်းဆီ ကင်ဆာရောဂါနေ့ရက်ကို ပူးပေါင်းဆောင်ရွက်သည်။



မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ရွှေရောင်နင်းဆီ ကင်ဆာရောဂါနေ့ရက်ကို ပူးပေါင်းဆောင်ရွက်သည်။




မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ရွှေရောင်နင်းဆီ ကင်ဆာရောဂါနေ့ရက်ကို ပူးပေါင်းဆောင်ရွက်သည်။



မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ရွှေရောင်နင်းဆီ ကင်ဆာရောဂါနေ့ရက်ကို ပူးပေါင်းဆောင်ရွက်သည်။



မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ရွှေရောင်နင်းဆီ ကင်ဆာရောဂါနေ့ရက်ကို ပူးပေါင်းဆောင်ရွက်သည်။



မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ရွှေရောင်နင်းဆီ ကင်ဆာရောဂါနေ့ရက်ကို ပူးပေါင်းဆောင်ရွက်သည်။



မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ရွှေရောင်နင်းဆီ ကင်ဆာရောဂါနေ့ရက်ကို ပူးပေါင်းဆောင်ရွက်သည်။



မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ရွှေရောင်နင်းဆီ ကင်ဆာရောဂါနေ့ရက်ကို ပူးပေါင်းဆောင်ရွက်သည်။



မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ရွှေရောင်နင်းဆီ ကင်ဆာရောဂါနေ့ရက်ကို ပူးပေါင်းဆောင်ရွက်သည်။



မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ရွှေရောင်နင်းဆီ ကင်ဆာရောဂါနေ့ရက်ကို ပူးပေါင်းဆောင်ရွက်သည်။



မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ရွှေရောင်နင်းဆီ ကင်ဆာရောဂါနေ့ရက်ကို ပူးပေါင်းဆောင်ရွက်သည်။